


ပျော်ပွဲသဘင် နါ <pyaw bye: dh-bin> 节日盛会  
 ပျော်မြို့ ကာ <pyaw myu:> 欢乐, 快乐  
 ပျော်မေ့ ကာ <pyaw mwei:> 快活, 愉快  
 ပျော်မီး ကာ <pyaw hmi:> (诗)居住, 享乐  
 ပျော်မှတ် နါ <pyaw hmat> 【化】熔点  
 ပျော်မိန့် ကာ <pyaw hmein:> 打瞌睡  
 ပျော်မှင် ကာ <pyaw shwin> 高兴, 快活  
 ပျော်မှင်ကြည်သာ ကာ <pyaw shwin kyi tha> 喜悦, 欢喜  
 ပျော်မှင်ချော်မြုံးမြော် ကာ <pyaw shwin khyan: myei> 欢乐, 幸福: ~ စွာနေထိုင်ကြသည်။ 幸福愉快地生活。  
 ပျော်မှင်မြှုံးတူး ကာ <pyaw shwin myu: du:> 欢畅, 欢快  
 ပျော်လှုံး ကာ <pyaw lwin> = ပျော်မှင်  
 ပျော်ဝါဆီ နါ <pyaw win zi:> 【化】溶性油  
 ပျော်ဝင်နှင့်ရွှေ့ နါ <pyaw win nain zun:> 【物】可溶性  
 ပျော်ဝင်ပွဲ့သုတေသန နါ <pyaw win pyit si:> 可溶解物  
 ပျော်ဝင်ရည် နါ <pyaw win yei> 【化】溶液: ပြည့်စုံ ~ 饱和溶液  
 ပျော်ဝင်သတ္တိ နါ <pyaw win that ti:> 溶解度  
 ပျို I နါ <pyo> 缅甸一种四言叙事长诗体(内容多为佛本生故事) II ကာ <pyo> ①(诗)喜爱 ②涌出, 露出, 出现: နေစာ ~ မှာနေစာလှုံးနေသည်။ 太阳出来后晒太阳。③干哕, 作呕, 恶心: ခုံဝါယာ ~ ပြီးအန်ချင်တယ်။ 胸中恶心想吐。  
 ပျို့နူး ကာ <pyo' hsu> (诗)丰满, 肥胖  
 ပျို့တို့ ကာ <pyo' to' do> 有些恶心  
 ပျို့တက် ကာ <pyo' tet> 恶心, 干哕, 作呕: ~ လာပြီးတစေါ ဝါအော်သည်။ 感到恶心之后, 就哇哇地吐起来。  
 ပျို့တပ် ကာ <pyo' tat> (诗)喜爱  
 ပျို့ပျို့ ကာ <pyo' pyo> (诗)可爱  
 ပျို့ဝါး ကာ <pyo' wa> 肥胖, 丰满  
 ပျို့အန် ကာ <pyo' an> 呕吐  
 ပျို့ I နါ <pyo> 少女, 处女, 姑娘: ~ တိုင်းကြိုက်တဲ့နှင့်ဆီးရင်း 每個姑娘都喜欢的玫瑰,(喻)热门儿的, 大家都喜欢的。II နိုး <pyo> 年轻, 年幼: အရှယ် ~ သည်။ 年纪轻。/ အ ~ 少女, 处女 / မိန့်ဝါ ~ 少女, 姑娘 / ယောကျိုး ~ 男青年, 小伙子 / သမီး ~ 姑娘, 闺女 / အောင် ~ 成年树 / မိတ် ~ ကိုယ်ရုံ (成)心宽则能保持青春  
 ပျို့ကြော့ နါ <pyo k-nya> 少女, 姑娘  
 ပျို့ထွား နိုး <pyo htwa:> 年轻魁梧, 年轻壮实  
 ပျို့ထွား နိုး <pyo htwt> 年轻, 少壮  
 ပျို့နှုံး နိုး <pyo nu:> 年轻, 年少: ~ သောကျောင်းသားထွေးယုံကြည် များ 年轻的学生们  
 ပျို့ပျို့ခို့ခို့ ကာ <pyo byo o o> 老老少少: ဘူးလိုပ်း ~ မိန့်း မောက်၏အဗျားတွေ့လှသည်။ 他家里挺齐全, 男女老少都

有。  
 ပျို့ဖော်ကာလာ နါ <pyo phaw ka la:> 青春期, 发身期  
 ပျို့ဖော် နိုး <pyo phat> = ပျို့  
 ပျို့များ နိုး <pyo myit> 年轻, 年少: ~ သောအသွေး 年轻 的模样  
 ပျို့မြှုံး နိုး <pyo ywe> 年幼, 年轻  
 ပျို့တွင် နိုး <pyo lwin> 年轻, 年少: ~ သောဇာနေ့နှင့် ကိုယ် 年轻的经济系主任哥丁  
 ပျို့ I နါ <pyo:> 【农】①幼苗 ②稻秧 II ကာ <pyo:>  
 ①育秧, 播种: လုပ်ကျင်းဝါမှုပြုင်းဖူးပ် ~ ထားပြီ။ 田里已播种了玉米。②生(火): မိုး ~ သည်။ 生火。③开始出现: အမှောင် ~ လာပြီဖြစ်သည်။ 天开始黑了。/ အဝ ~ သည်။ 作为开端。/ နိုင်း ~ သည်။ 作开场白。  
 ပျို့ကြုံ ကာ <pyo: kye:> 播种, 撒种  
 ပျို့ကွဲ့က် နါ <pyo: ghet> 苗圃, 秧田  
 ပျို့ခင်း နါ <pyo: gin:> ①苗床, 秧田 ②已平整但尚未播种的秧田  
 ပျို့ခင်းကျွ်း နါ <pyo: gin: gyut> 【农】插完秧的时候  
 ပျို့ချုံ ကာ <pyo: khyā:> = ပျို့ကြုံ  
 ပျို့ချေးခါ ကာ <pyo: gyi: kha> 抖落秧苗根部的土  
 ပျို့ခိုံက် ကာ <pyo: sait> 插秧, 栽种: ~ ခုံး 苗圃, 秧田  
 ပျို့ခေါ်း နါ <pyo: zi:> 秧苗捆, 成把的秧苗  
 ပျို့တင့်စွဲ့တေား နါ <pyo: tin sut pha:> 运秧苗的橇



ပျို့တင့်စွဲ့တေား

ပျို့တော်းတွင်းတွေ့ပါး ကာ <pyo: htaun> ①育秧 ②(喻)创建, 创立: ဤစက်ရုံကိုဘဏ်ခြင်းတွင် ~ ပဲ့ခြင်းဖြစ်သည်။ 这个工厂是1949年创建的。  
 ပျို့တော်းထွေးထွေး ကာ <pyo: htaun mwei: htout> 培育, 培养: တော်းတွေးမြောက်အမြားကို ~ ခဲ့သည်။ 培养了许多干部。  
 ပျို့မှတ် ကာ <pyo: hnout> 拔秧, 起秧  
 ပျို့ပေါ့ I ကာ <pyo: paw:> 抖落秧苗根部的土以后捆扎秧苗 II နါ <pyo: baw:> 成捆的秧苗  
 ပျို့ပင် နါ <pyo: bin> 苗, 秧苗  
 ပျို့ဖာ ကာ <pyo: pha> 补苗  
 ပျို့ဖတ် နါ <pyo: bat> (插秧时用)成把的秧苗  
 ပျို့ဆင် နါ <pyo: let> (分秧后准备插秧的一蔸秧)  
 ပျို့သက် နါ <pyo: dhet> 秧苗成长期  
 ပျို့ ကာ <pyan> ①遍布, 遍及: သတင်း ~ သူ့သည်။ 消